

ကချင်လယ်သမားတဦး အကြောင်းမဲ့ ဖမ်းဆီးခံရခြင်းအပေါ်ကချင်လူထုအခြေပြုအဖွဲ့အစည်းများ၏
သဘောထား ထုတ်ပြန်ကြေညာချက်

၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် လီဒိုလမ်းမကြီးပေါ်တွင် မြန်မာအစိုးရစစ်တပ်၏
အကြောင်းမဲ့ဖမ်းဆီးခြင်း ခံရသော ကချင်လယ်သမား ဦးအင်လမ်းဘောက်နော်အား
ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုစာ။

၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဖားကန်မြို့နယ် အရှေ့ဘက် လီဒိုလမ်းမကြီးပေါ်တွင် မြန်မာအစိုးရ
စစ်တပ်၏ အကြောင်းမဲ့ဖမ်းဆီးခြင်း ခံရသော ကချင်လယ်သမား ဦးအင်လမ်းဘောက်နော်အား
ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် ကချင်လူထုအခြေပြုအဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။

ထိုနေ့ ညနေ ၃ နာရီခန့်တွင် ကားမိုင်း အရှေ့ဘက် လီဒိုလမ်းမကြီးတလျှောက်တွင်
မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
တိုက်ခိုက်မှုပြီးနောက် များမကြာမီတွင် အရက်မူးနေသော အသက် ၅၀ အရွယ် ကချင်လယ်သမား
ဦးအင်လမ်းဘောက်နော်သည် ၎င်း၏ နေအိမ်မှနေ၍ လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိသော
လဝါးကျေးရွာအလယ်ပိုင်းရှိ စားသောက်ဆိုင် တန်းရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။

ဦးအင်လမ်းဘောက်နော်သည် စားသောက်ဆိုင်တန်းမှ ပေ ၁၀၀ ခန့်အကွာသို့ အရောက်တွင်
မြန်မာ့တပ်မတော် စစ်သားများမှ ၎င်း၏ ဦးခေါင်းအား သေနတ်ဒင်ဖြင့် ထုခြင်း၊
ထိုးကြိတ်ကန်ကျောက်မှုများ ပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ထိုအနီးနားရှိ
စားသောက်ဆိုင်ပိုင်ရှင်များနှင့် ကျေးရွာသူရွာသာအများအပြား မြင်တွေ့ခဲ့ကြသည်။
ဦးအင်လမ်းဘောက်နော်အား လက်နောက်ပြန်ကြိုးတုတ်ကာ လဝါးကျေးရွာအဝင်၌ရှိသော
မြန်မာ့တပ်မတော် တပ်စခန်းချရာ လဝါးဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်ကို
တွေ့မြင်ခဲ့ကြသည်။ နောက်တနေ့မနက်အစောပိုင်းတွင် ထိုတပ်ရင်းသည် ကျေးရွာမှ ထွက်ခွာသွားခဲ့ပြီး
ထိုအချိန်မှစပြီး ဦးအင်လမ်းဘောက်နော်အား ယခုချိန်ထိ ပြန်မတွေ့ရတော့ပေ။

အဆိုပါစစ်ကြောင်းတွင် မြန်မာတပ်မတော်၏ တပ်ရင်း ၈၆၊ ၂၉၇ နှင့် ၂၉၈ တို့ပါဝင်ခဲ့သည်။
မြန်မာ့တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင် သည့်ကိစ္စနှင့် ပတ်သက်၍ ထိုတပ်ရင်းများ ထပ်သို့

စုံစမ်းမေးမြန်းခဲ့သော်လည်း မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့ပေ။ ဇွန်လ ၂၀ ရက်နေ့တွင် ဦးအင်လမ်းဘောက်နော်၏ သမီးနှစ်ဦးမှ လဝါးကျေးရွာလူကြီးနှင့်အတူ ၎င်းတို့၏ ဖခင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် ဂျာထူးဖွမ် ရှိ မြန်မာ့တပ်မတော် တပ်ရင်း ၂၉၈ သို့ သွားရောက်ခဲ့သော်လည်း စခန်းသို့ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဦးအင်လမ်းဘောက်နော်၏ အကြီးဆုံး သမီးမှ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ထံသို့ ၎င်း၏ ဖခင်ရှိသည့်နေရာနှင့် ဖခင်အား ပြန်လွှတ် ပေးရေးအတွက် တရားဝင် တိုင်ကြားစာရေးသားပေးပို့ခဲ့သည်။ တိုင်ကြားစာ မိတ္တူများကိုမူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌသို့လည်း ပေးပို့ခဲ့သည်။ သို့သော် မည်သည့်အကြောင်းပြန်ကြားမှုမှ ယခုချိန်ထိ မရရှိသေးပေ။

ဦးအင်လမ်းဘောက်နော်သည် ကလေးငါးယောက်ဖခင် မှဆိုးဖိုဖြစ်သည်။ “ကျမတို့အမေဆုံးကတည်းက ကျမတို့ အဖေကိုပဲ အားကိုးမှီခိုခဲ့ကြတာပါ။” ဟု သမီးအကြီးဆုံးဖြစ်သူ မကိုင်မိုင် မှ ဆိုသည်။ “အဖေ တခုခု ဆိုးဆိုး ဝါးဝါးဖြစ်မှာ ကျမတို့ အရမ်းကို စိုးရိမ်တယ်။ အဲဒီအကြောင်းကိုတောင် မစဉ်းစားရဲဘူး။ ကျမတို့ မိသားစုတစ်စု လုံး မလုံခြုံတော့ဘူး။”

ကချင် လူထုအခြေပြုအဖွဲ့အစည်းများအနေဖြင့် ဦးအင်လမ်းဘောက်နော်၏ လုံခြုံရေးအတွက် အထူးစိုးရိမ်ပါသည်။ ထို့ကြောင့် ဦးအင်လမ်းဘောက်နော်အား ခြွင်းချက်မရှိ ချက်ချင်း အမြန်ဆုံး လွှတ်ပေးရန် မိမိတို့မှ တောင်းဆိုပါသည်။

တောင်းဆိုသည့်အဖွဲ့အစည်းများ

1. Kachin National Youth Network (KNYN)
2. Never End Tomorrow (NeT)
3. Kachin Development Networking Group (KDNG)
4. Kachin Women Association (KWA)
5. BRIDGE
6. Htoi Gender and Development Foundation
7. Kindness
8. Kachin Lawyer Group
9. Kachin State Women Network
10. Kachin Women Union

11. UOKTHON

12. Wunpawng Amyu Sha Zinlum Hpung

13. Kachin Youth Organization

14. Kachin Alliance USA

15. Kachin Women Peace Network (KWPN)

16. Kachin Canadian Association(Canada)

ဆက်သွယ်ရန်။

Media Contacts;

Moon Nay Li (Thailand) +66 85 523 3791

San Htoi (Thailand) +66 939 621 908

Mr. Gum San Nsang (US) +1 443 4158 683